

充分证据,将案子撤消了。

အမှတ်တံဆိပ် နှုတ်စာ <a-hmu' phain dwe:> 有关案件的档案

အမှုပြစ် ကာ <a-hmu' phyt> 【律】引起诉讼案

အမှုပိုင် ကာ <a-hmu' phwin'> 【律】立案: ပြည်သူလူထုတိုင် တန်းချက်အရရဲအဖွဲ့က ~ ပြီးအရေးယူလိုက်သည်။ 根据人民群众的告发,警察立案追查。

အမှုမထား ကာ <a-hmu' m-hta:> 不重视,不在乎

အမှုမဲ့အမှတ်မဲ့ ကာ <a-hmu' me' a-hmat me'> 漫不经心,粗心;无意识地: ဒီလူက ~ နေတတ်တဲ့လူ။ 这人很粗心。 / ~ ပြောလိုက်တာပါ။ 话是无意中说的。 / ~ ကြည့်လိုက်တော့ လှသလိုလိုပဲ။ 乍看起来似乎很漂亮。

အမှုရောက် ကာ <a-hmu' yaut> ①犯法: ဝိတ်ပင်ထားသောနယ် သို့သွားလျှင် ~ လိမ့်မည်။ 闯入禁区要犯法的。 ②遭殃,倒霉

အမှုရှာ ကာ <a-hmu' sha> ①找碴儿 ②找麻烦: ကျနော်ထ မင်းစားပြီးမှလာတာပါ ~ မနေပါနဲ့ဗျာ။ 我吃过饭了,别麻烦了。

အမှုရှင် နှုတ်စာ <a-hmu' shin> 【律】(案件)当事人

အမှုရှုပ် နှုတ်စာ <a-hmu' shout> 麻烦的事多,罗嗦事多

အမှုလိုက် I ကာ <a-hmu' lait> ①律师为……(某案)辩护 ②(警察)侦察案情 II နှုတ်စာ <a-hmu' lait> 检查官: ~ ဌာန 检查机关 / ~ ရဲအုပ် 检查官

အမှုလုပ် I နှုတ်စာ <a-hmu' lout> = အမှုလုပ်ကျွန် II ကာ <a-hmu' lout> ①告发,告状 ②干事,办事

အမှုလုပ်ကျွန် နှုတ်စာ <a-hmu' lout kyun> 奴仆

အမှုသည် နှုတ်စာ <a-hmu' dhe> 案件的当事人(包括原告和被告)

အမှုသွားအမှုလာ နှုတ်စာ <a-hmu' dhwa: a-hmu' la> 案情

အမှုသွင်း ကာ <a-hmu' thwin:> 起诉

အမှုအခင်း နှုတ်စာ <a-hmu' a-khin:> ①案件 ②事情,工作

အမှုအပေါက် နှုတ်စာ <a-hmu' a-paut> 案件

အမှု: နှုတ်စာ <a-hmu:> 首长,主任,总监

အမှုထား ကာ <a-hmu: hta:> 以……为首,把……当作首领

အမှုးပြု ကာ <a-hmu: pyu'> 以……为首,领导,率领

အမှုးရှိ ကာ <a-hmu: shi'> 为首,领导,率领

အမှုးအင်္ကျီ နှုတ်စာ <a-hmu: a-ke:> 首领,头领,首脑

အမှုးအကြီး နှုတ်စာ <a-hmu: a-kyi:> = အကြီးအမှူး

အမှုးအမတ် နှုတ်စာ <a-hmu: a-mat> 文武大臣

အမှူး: နှုတ်စာ <a-hmei:> = အမြူး

အမှော် နှုတ်စာ <a-hmaw> 粮食、豆类中的秕糠、草屑等杂质

အမှော်ခါ ကာ <a-hmaw kha> 扬去粮食或豆类中的糠、草屑等杂质

အမှော်ချေး နှုတ်စာ <a-hmaw gyei:> = အမှော်

အမှော်အဖျင်း နှုတ်စာ <a-hmaw a-phyin:> = အမှော်

အမှောက်မှောက်အမှားမှား ကာ <a-hmaw hmaut a-hma: hma:> 错误百出,颠三倒四

အမှောက်အမှား နှုတ်စာ <a-hmaw a-hma:> 错误,谬误

အမှိုက် နှုတ်စာ <a-hmait> 垃圾,脏东西: ~ ပုံး: 垃圾箱

အမှိုက်ကား နှုတ်စာ <a-hmait ka:> 运垃圾车

အမှိုက်ကျုံးသမား နှုတ်စာ <a-hmait kyon: dh-ma:> 清道夫,清洁工

အမှိုက်ခြင်း နှုတ်စာ <a-hmait khyin:> 字纸篓

အမှိုက်တော နှုတ်စာ <a-hmait taw:> 垃圾堆

အမှိုက်ပုံ နှုတ်စာ <a-hmait pon> 垃圾堆

အမှိုက်ရှုပ် ကာ <a-hmait shout> 堆满垃圾,凌乱,乱七八糟: တော့ ~ အောင်မလုပ်ပါနဲ့။ 喂,请别随便扔果皮纸屑。 / ဒီကောင်လာယင်အခန်းကို ~ သွားတာပါ။ 这家伙一来房间里就乱糟糟。

အမှိုက်လှည်း ကာ <a-hmait hle:> 扫地: ~ သမား: 清洁工人

အမှိုက်သရိုက် နှုတ်စာ <a-hmait th-yait> 垃圾

အမှင် နှုတ်စာ <a-hmin> 又长又硬的毛

အမင်း နှုတ်စာ <a-hmin:> (儿语) = ထမင်း / ~ ဆာတယ်မေမေ။ 妈妈,饿了!

အမှောင် နှုတ်စာ <a-hmaun'> ①作祟,邪祟 ②干扰,骚扰

အမှောင်ခွဲ ကာ <a-hmaun' swe:> 中邪

အမှောင်ဆရာ နှုတ်စာ <a-hmaun' hs-ya> 巫师

အမှောင်တိုက် ကာ <a-hmaun' tait> 施妖术,施魔术

အမှောင်ပယောဂ နှုတ်စာ <a-hmaun' p-yaw: ga'> ①作祟,邪祟 ②干扰,扰乱

အမှောင်အရောင် နှုတ်စာ <a-hmaun' a-yaun'> = အမှောင်

အမှောင် နှုတ်စာ <a-hmaun> 黑暗: ~ ခေတ်【史】公元500年到1000年欧洲中世纪

အမှောင်ခန်း နှုတ်စာ <a-hmaun gan:> 暗室,暗房

အမှောင်တိုက် နှုတ်စာ <a-hmaun tait> 黑暗,蒙昧

အမှောင်ထူ နှုတ်စာ <a-hmaun du'> 黑暗

အမှောင်နှင့်မဲ့မဲ့ ကာ <a-hmaun hnin' me: me:> 漆黑地: ~ ဖြစ်နေသည်။ 漆黑一团。

အမှောင်သမား နှုတ်စာ <a-hmaun dh- ma:> 走私者

အမှိုင်းအထိုင်း နှုတ်စာ <a-hmain: a-htain:> 迷茫

အမှည့် နှုတ်စာ <a-hme'> 成熟的果子,果实,稻谷等

အမှည့်ကြွေကြွေ ကာ <a-hme' gywei kywei> ①果子成熟后掉落 ②(喻)老死: အဘိုးအိုသည် ~ ရှိသေးသွားသည်။ 老头儿是老死的(不是病死的)。

အမှည့်ခြေခြေ ကာ <a-hme' gywei khywei> 长期折磨使之死亡: ရန်သူကသူ့အားမသေမခြင်းတဖြည်းဖြည်း ~ သည်။ 敌人把他逐渐折磨至死。